


Glossary

High School Level

Math A & B Glossary

English / Burmese



Translation of Math A & B terms based on the Coursework for Math A & B Grades 9 to 12.

Word-for-word glossaries are used for testing accommodations for ELL/LEP students

Last Updated: 08/13/09





THE UNIVERSITY OF THE STATE OF NEW YORK

Regents of the University

| | |
|--|-----------------|
| MERRYL H. TISCH, <i>Chancellor</i> , B.A., M.A., Ed.D. | New York |
| MILTON L. COFIELD, <i>Vice Chancellor</i> , B.S., M.B.A., Ph.D. | Rochester |
| ROBERT M. BENNETT, <i>Chancellor Emeritus</i> , B.A., M.S. | Tonawanda |
| SAUL B. COHEN, B.A., M.A., Ph.D..... | New Rochelle |
| JAMES C. DAWSON, A.A., B.A., M.S., Ph.D. | Plattsburgh |
| ANTHONY S. BOTTAR, B.A., J.D. | Syracuse |
| GERALDINE D. CHAPEY, B.A., M.A., Ed.D. | Belle Harbor |
| HARRY PHILLIPS, 3rd, B.A., M.S.F.S. | Hartsdale |
| JOSEPH E. BOWMAN, JR., B.A., M.L.S., M.A., M.Ed., Ed.D..... | Albany |
| JAMES R. TALLON, JR., B.A., M.A. | Binghamton |
| ROGER TILLES, B.A., J.D. | Great Neck |
| KAREN BROOKS HOPKINS, B.A., M.F.A..... | Brooklyn |
| CHARLES R. BENDIT, B.A. | Manhattan |
| BETTY A. ROSA, B.A., M.S. in Ed., M.S. in Ed., M.Ed., Ed.D..... | Bronx |
| LESTER W. YOUNG, JR., B.S., M.S., Ed. D. | Oakland Gardens |
| CHRISTINE D. CEA, B.A., M.A., Ph.D. | Staten Island |
| WADE S. NORWOOD, B.A. | Rochester |

Interim President of the University and Commissioner of Education

CAROLE F. HUXLEY

Senior Deputy Commissioner of Education, P-16

JOHANNA DUNCAN-POITIER

Associate Commissioner for Curriculum and Instructional Support

JEAN STEVENS

Coordinator, Office of Bilingual Education and Foreign language Studies

PEDRO J. RUIZ

Acknowledgements:

The New York State Education Department Glossaries for English Language Learners were reviewed and updated during the 2008-2009 school year. We would like to thank in these efforts the New York State Education Department Language BETACs (Spanish, Asian and Haitian Bilingual Education Technical Assistance Centers), the NYS Office of Curriculum, Instruction and Instructional Technology; the New York City Department of Education Office of English Language Learners, and the NYC Department of Education Translation and Interpretation Unit.

The State Education Department does not discriminate on the basis of age, color, religion, creed, disability, marital status, veteran status, national origin, race, gender, genetic predisposition or carrier status, or sexual orientation in its educational programs, services and activities. Portions of this publication can be made available in a variety of formats, including brail, large print or audio tape, upon request. Inquiries concerning this policy of nondiscrimination should be directed to the Department's Office for Diversity, Ethics, and Access, Room 530, Education Building, Albany, NY 12234.

D

| | |
|-----------------------|--|
| dashed line | မျဉ်းတိုများဖြင့် ဖွဲ့စည်းထားသောလှိုင်း |
| dartboard | ပစ်မှတ်စက်ကွင်း |
| data | ကိန်းဂဏန်း အချက်အလက် |
| data table | ကိန်းဂဏန်း အချက်အလက်ပြ ဇယားကွက် |
| De Morgan's laws | ဒီ မော်ဂမ်၏ နိယာမများ |
| decade | ဆယ်စုနှစ် |
| decagon | အနားဆယ်ခုပါသော ဗဟုဂံ |
| decide | ဆုံးဖြတ်သည် |
| deciliter | တစ်လီတာ၏ ဆယ်ပုံတစ်ပုံနှင့် တူညီသော ထုထည်အတိုင်းအတာ |
| decimal | ဒဿမ |
| decimal number system | ဒဿမကိန်းစနစ် |
| decimal part | ဒဿမအပိုင်း |
| decimal place | ဒဿမနေရာ |
| decimal point | ဒဿမအမှတ် |
| decimeter | တစ်မီတာ၏ ဆယ်ပုံတစ်ပုံနှင့် တူညီသော အလျားအတိုင်းအတာ |
| deck of cards | ဖဲချပ်ထုပ် |
| decrease | လျော့ချသည်၊ လျော့သွားသည် |
| decreasing function | လျော့သွားသော ဖန်ရှင် |
| decreasing sequence | လျော့သွားသော ဖြစ်စဉ် |
| deduce | မြီင့် သုံးသပ်သည် |

| | |
|----------------------------|--|
| deduced statement | ခြံငုံသုံးသပ်ထားသည့် ဖော်ပြချက် |
| deduction | ခြံငုံသုံးသပ်ခြင်း |
| deductive | ခြံငုံသုံးသပ်ယူထားသော |
| deductive method | ခြံငုံသုံးသပ်ထားသော နည်းစနစ် |
| deductive proof | ခြံငုံသုံးသပ်ထားသော သက်သေပြချက် |
| deductive reasoning | ခြံငုံသုံးသပ်တွေးခေါ်မှု |
| define | အဓိပ္ပာယ်ဖွင့်သည် |
| defined terms | အဓိပ္ပာယ်ဖွင့်ထားသော ဝေါဟာရများ |
| definition | အဓိပ္ပာယ် ဖွင့်လှစ်ချက် |
| degenerative curve | ဆုတ်ယုတ်သွားသော မျဉ်းကွေး |
| degree | ဒီဂရီ (ထောင့်အတိုင်းအတာ) |
| degree measure | ဒီဂရီအားဖြင့် တိုင်းတာမှု |
| degree of an angle | ဒေါင့်တစ်ခု၏ အကျယ် ဒီဂရီ |
| degree of an equation | ညီမျှခြင်းတစ်ခု၏ ဒီဂရီ |
| degree of a monomial | ဝေါဟာရတစ်လုံးတည်းပါသော ကိန်းရှင်တစ်ခု၏ ဒီဂရီ |
| degree of a polynomial | ဝေါဟာရများစွာပါသော ကိန်းရှင်တစ်ခု၏ ဒီဂရီ |
| delete | ဖျက်ပစ်သည် |
| demonstrate | သရုပ်ပြသည်၊ ဖော်ပြသည် |
| denominator | အပိုင်းကဏန်းတွင်ရှိ စားခြေ၊ ပိုင်းခြေ |
| denote | ညွှန်ပြသည် |
| denoted by | အားဖြင့် ညွှန်ပြထားသော |
| dense domain | သိပ်သည်းသော ဒိုမိန်း |
| density | သိပ်သည်းခြင်း |
| dependent equations | မှီခိုသော/မလွတ်လပ်သော ညီမျှခြင်း |
| dependent events | မှီခိုသော ဖြစ်ရပ် |
| dependent linear equations | မှီခိုသော အကွရာ ညီမျှခြင်း |

| | |
|-----------------------------|---|
| derangement | အစီအစဉ်ပျက်မှု |
| derivation | ဆင့်ပွားရရှိလာမှု၊ ဖော်မြူလာတစ်ခုကို ဖြင့် သုံးသပ်ရယူသော နည်းစဉ် |
| derive | ဆင့်ပွားရရှိသည် |
| derived equation | ဆင့်ပွားညီမျှခြင်း |
| descending order | ကိန်းကြီးစဉ်ငယ်လိုက် အစီအစဉ် |
| designated value | သတ်မှတ်ထားသောတန်ဖိုး |
| designation | နေရာသတ်မှတ်ချက် |
| detachment law | ယုတ္တိဗေဒကံး ရည်ညွှန်းမှုပြ စည်းမျဉ်း |
| determine | ဆုံးဖြတ်သည် |
| develop | ဖြစ်ပေါ်စေသည် |
| development | တိုးတက်ဖြစ်ပေါ်မှု |
| diagonal | ထောင့်ဖြတ် |
| diagonal matrix | နှစ်ထပ် မင်္ဂလရစ် |
| diagonalization of a matrix | ကိန်းများကို စတုရန်းပုံစံချခြင်း |
| diagram | သရုပ်ပြပုံ |
| diameter | အချင်း |
| diameter of a circle | စက်ဝိုင်းတစ်ခု၏ အချင်း |
| diameter of a sphere | စက်လုံးတစ်ခု၏ အချင်း |
| dice | ကြွေအံ (အများကိန်း) |
| dichotomy | ဆန့်ကျင်ဖက်အရာနှစ်ခုကို ပိုင်းခြားထားခြင်း |
| die | ကြွေအံ (အနည်းကိန်း) |
| difference | ကွဲပြားခြားနားမှု |
| difference of two squares | စတုရန်းနှစ်ခု၏ ခြားနားချက် |
| difference set | ခြားနားချက် အစုံ |
| digit | ကန်းဂဏန်း |
| digital | ကိန်းဂဏန်းဖြင့် ဖော်ပြသော |

| | |
|---------------------------|---|
| dilation | ဂျီသ်မေတြီပုံတစ်ခုကို အရွယ်အစား ပြောင်းလဲစေမှု |
| dime | ငွေအကြွေ ဆယ်ပြား |
| dimension | အတိုင်းအတာ မြင်ကွင်း |
| dimensionality | ဝတ္ထုများတွင် အတိုင်းအတာမြင်ကွင်း ရှိသည့် ဂုဏ်သတ္တိ |
| dimensions of a rectangle | ထောင့်မှန်စတုဂံ၏ ဒိုင်မင်းရှင်း |
| direct isometry | တိုက်ရိုက် ညီမျှမှု |
| direct measurement | တိုက်ရိုက် အတိုင်းအတာ |
| direct proof | တိုက်ရိုက် သက်သေပြမှု |
| direct proportion | တိုက်ရိုက် အချိုးကျမှု |
| direct solution | တိုက်ရိုက် အဖြေ |
| direct variation | တိုက်ရိုက် ပြောင်းလဲမှု |
| directed measure | ညွှန်ပြ အတိုင်းအတာ |
| directed numbers | ဦးတည်ရာ ကိန်းများ |
| direction | ဦးတည်ချက် |
| directrix | ပုံသေမျဉ်းကြောင်း |
| directrix of a parabola | ပါရာဘိုလာမျဉ်းကွေးတစ်ခု၏ ပုံသေမျဉ်းကြောင်း |
| discount | တန်ဖိုးပမာဏ လျော့ချသည် |
| discriminant | ညီမျှခြင်း (သို့) ပမာဏ ဖော်ပြမှုကို ခွဲခြားရာ၌ သုံးသော အသုံးအနှုန်း |
| disjoint | တူညီသောကိန်း (သို့) ကိန်းရှင်မပါသော |
| disjoint elements | တူညီမှုမပါသော ကိန်းများ |
| disjoint events | တူညီမှုမရှိသော ဖြစ်ရပ်များ |
| disjoint sets | တူညီမှုမရှိသော အစုများ |
| disjunction | “သို့မဟုတ်” ဆိုသည့် စကားလုံးဖြင့် အဆိုနှစ်ရပ်ကို ဆက်စပ်ခြင်း |
| disperse | ပျံ့နှံ့သည် |

| | |
|---|---|
| dispersion | ပျံ့နှံ့ခြင်း |
| display | ဖော်ပြသည် |
| distance | အကွာအဝေး |
| distance formula | အကွာအဝေးပုံသေနည်း |
| distance from a fixed point | ပုံသေအမှတ်တစ်ခုမှ အကွာအဝေး |
| distance postulate | အကွာအဝေးခန့်မှန်းချက် |
| distance preserved | ထိန်းသိမ်းထားသော အကွာအဝေး |
| distinct | ကွဲပြားခြားနားသော |
| distinct arrangements | ကွဲပြားခြားနားသော အစီအစဉ်များ |
| distinct points | ကွဲပြားခြားနားသော အမှတ်များ |
| distinct roots | ကွဲပြားခြားနားသော ကိန်းရင်းများ |
| distinguishable arrangements | ခွဲခြားနိုင်သော အစီအစဉ်များ |
| distribution | ပျံ့နှံ့ချက် |
| distributive property | ပျံ့ရောဂုဏ်သတ္တိ |
| distributive property of multiplication over addition | ပေါင်းခြင်းအပေါ် မြှောက်ခြင်း၏ ပျံ့ရောဂုဏ်သတ္တိ |
| distributivity | ပျံ့နှံ့မှုရှိခြင်း |
| divide | စားသည် |
| divide A by B | အေကို ဘီဖြင့် စားသည် |
| divide in half | ထက်ဝက် ပိုင်းခြားသည် |
| divide into [n] evenly | အညီအမျှ (အစု ... စု) ပိုင်းခြားသည် |
| dividend | အခြားကိန်းတစ်ခုနှင့် စား၍ ရသောကိန်း |
| divisibility | ပိုင်းခြား၍ ရနိုင်မှု၊ စား၍ ရနိုင်မှု |
| divisible | ပိုင်းခြား၍ ရနိုင်သော |
| division | အစား |
| division algorithm | စားရာတွင် လိုက်နာရသော အစီအစဉ် အဆင့်ဆင့် |

| | |
|---|---|
| division of a line segment | မျဉ်းပြတ်တစ်ကြောင်းကို ပိုင်းခြားခြင်း |
| divisor | စားကိန်း |
| dollar | ဒေါ်လာ |
| domain | လွတ်လပ်သော ကိန်းရှင်များ၏ ဖြစ်နိုင်သော တန်ဖိုးအစု |
| domain of function | ဖန်ရှင်၏ ဒိုမိန်း |
| domino | ဒိုမီနိုကစားစရာ |
| dotted line | အစက်အမှတ်များဖြင့် ဖော်ပြထားသော လိုင်း |
| dot | အစက်အမှတ် |
| dot product | စကောလာမြောက်လားဒ် |
| double | နှစ်ခုဖြစ်သော၊ နှစ်ဆဖြစ်သော |
| double integral | နှစ်ထပ်အင်တီဂရယ် |
| double roots | ကိန်းရင်းနှစ်ဆပြုသည် |
| down payment | လက်ငင်းပေးရသော ငွေကြေးပမာဏ |
| dozen | ဒါဇင် |
| draw at random | ကျဘန်းရေးဆွဲခြင်း၊ ကျဘန်းမဲနှိုက်ခြင်း |
| draw the graph of | ၏ ဂရပ်ကို ဆွဲသည် |
| draw the figure | ပုံဆွဲသည်၊ ပုံသဏ္ဍာန်ဆွဲသည် |
| dyadic number system (binary number system) | နှစ်ဆပြုသောစနစ်၊ ဒွိနိပါတ်စနစ် |

E

| | |
|-----------------------------------|--|
| earn | ဝင်ငွေရှာသည် |
| edge | အစွန်း၊ အနား၊ အစိုင်အခဲတစ်ခု၏ မျက်နှာပြင် နှစ်ခု ထိတွေ့ရာလမ်းကြောင်း |
| element | ဆက် (set) တစ်ခု၏ အပိုင်း |
| element in a set | ဆက်တစ်ခုအတွင်းရှိ အပိုင်း၊ အဖွဲ့ဝင် |
| eliminate | ဖယ်ရှားသည်၊ ချေဖျက်သည် |
| elimination | ဖယ်ရှားခြင်း၊ ချေဖျက်ခြင်း |
| elimination by substitution | အစားထိုး၍ ချေဖျက်ခြင်း |
| elimination of constants | ကိန်းသေဖယ်ရှားခြင်း |
| elimination of irrelevant factors | မဆက်စပ်သော ဆခွဲကိန်း ချေဖျက်မှု |
| elimination of unknowns | အမည်မသိကိန်းများကို ချေဖျက်ခြင်း |
| ellipse | ဘဲဥပုံမျဉ်းကွေး |
| empirical study | လက်တွေ့စမ်းသပ်ချက်အပေါ်လေ့လာမှု |
| empirical probability | လက်တွေ့စမ်းသပ်ချက်အပေါ်တွင် ဖြစ်ပေါ်လာ သော ဖြစ်တည်မှု |
| empty set | အစိတ်အပိုင်းများ (elements) မပါသော ဆက် |
| encircle | စက်ဝိုင်းပုံစံပြုလုပ်သည် |
| endpoint | အစွန်းအမှတ် |
| enlargement | ပုံကြီးချဲ့သည်၊ ကြီးမားအောင်ပြုသည် |
| entire | လုံးဝ |
| enumeration | စာရင်းပြုခြင်း |
| equal | တူညီသော |

| | |
|---------------------------------|---|
| equal chance | တူညီသော အခွင့်အရေး |
| equality | ညီမျှမှု၊ ညီမျှချေ |
| equality postulates | ညီမျှမှု ယူဆချက် |
| equally likely | အလားတူ ဖြစ်နိုင်သော |
| equally spaced points | ညီမျှစွာ နေရာချထားသော အမှတ်များ |
| equation | ညီမျှခြင်း |
| equation containing parentheses | ကွင်းစကွင်းပိတ်ပါသော ညီမျှခြင်း |
| equiangular | တူညီသောထောင့် |
| equiangular polygon | အတွင်းထောင့်တူသော ဗဟုဂံ |
| equiangular triangle | အတွင်းထောင့်တူသော တြိဂံ |
| equidistance | တူညီသော အကွာအဝေး |
| equidistant | တူညီသော အကွာအဝေးရှိသော |
| equidistant lines | တူညီသော အကွာအဝေးတွင်ရှိ လိုင်းကြောင်းများ |
| equilateral | အနား၏ အလျားများတူသော |
| equilateral triangle | သုံးနားညီတြိဂံ |
| equivalence | တန်ဖိုးတူ၍ အသွင်ကွဲမှု |
| equivalence relation | တန်ဖိုးတူ အသွင်မတူသော ဆက်စပ်ခြင်း |
| equality | ညီမျှသော အခြေအနေ |
| equivalent | တန်ဖိုးတူ၍ အသွင်မတူသော |
| equivalent equation | တန်ဖိုးတူ အသွင်မတူ ညီမျှခြင်း |
| equivalent equations | တန်ဖိုးတူ အသွင်မတူ ညီမျှခြင်းများ |
| equivalent expression | တန်ဖိုးတူ အသွင်မတူ ဖော်ပြချက် |
| equivalent fractions | တန်ဖိုးတူ အသွင်မတူ အပိုင်းကိန်းများ |
| equivalent inequality | တန်ဖိုးတူ အသွင်မတူ မညီမျှမှု |
| equivalent radicals | တန်ဖိုးတူ အသွင်မတူ ရေဒီကယ်များ |
| equivalent sentence | တူညီသော စာကြောင်း |
| equivalent sets | တူညီသော အစုံများ |

English - Burmese

| | |
|----------------------------------|--|
| estimate | ခန့်မှန်းသည် |
| estimation | ခန့်မှန်းချက် |
| Euclidean geometry | ယူကလစ် ဂျီဩမေတြီ |
| evaluate | သုံးသပ်သည် |
| evaluate an algebraic expression | အက္ခရာသင်္ချာနည်းဖြင့် ဖော်ပြချက်ကို သုံးသပ်သည် |
| even | တူညီသော၊ စုံဂဏန်းဖြစ်သော |
| even whole number | စုံဂဏန်းကိန်းပြည့် |
| even integer | အပေါင်း (သို့) အနှုတ်လက္ခဏာဆောင် စုံကိန်း |
| evenly distributed | ညီမျှစွာ ပျံ့နှံ့နေသော |
| event | ဖြစ်ရပ် |
| event that is certain | သေချာသော ဖြစ်ရပ် |
| everywhere dense | နေရာအနှံ့ သိပ်သည်းနေသော |
| exact | တိကျသော |
| exactly | တိကျစွာ |
| excenter | တြိဂံတစ်ခုကို ဝန်းရံထားသည့် စက်ဝိုင်းဗဟို |
| exception | ခြွင်းချက် |
| exercise | လေ့ကျင့်သည် |
| existential quantifier | တည်ရှိမှုနှင့် ဆက်စပ်သော ပမာဏပြစကားလုံး |
| expanded notation | ချဲ့ထွင်ထားသော အမှတ်အသား |
| expanded numeral expectation | ကိန်းရှင်တန်ဖိုးများကို အကျယ်ဖော်ပြခြင်း |
| expansion of binomial | ကိန်းရှင်နှစ်ခုပါသော ကိန်းတန်းကို ပြန့်ခြင်း |
| experiment | လက်တွေ့စမ်းသပ်ချက် |
| explain | ရှင်းလင်းပြသသည် |
| exponent | အကိမ်ပိုနှင့် (ကိန်းတစ်ခု၏ အဆအကြိမ်မြောက်ကို ပြသည့် သင်္ကေတ) |
| exponential | အကြိမ်မြောက်ကို ပြသည့် သင်္ကေတပါသော |

| | |
|----------------------------------|--|
| exponential form | အကြိမ်မြောက်ကို ပြသည့် သင်္ကေတပါ ပုံစံ |
| exponential function | အကြိမ်မြောက်ကို ပြသည့် သင်္ကေတပါ ဖန်ရှင် |
| exponential growth | အက်စ်ပိုနင်တိုးတက်မှု |
| express | ဖော်ပြသည် |
| express in terms of | အနေဖြင့် ဖော်ပြသည် |
| express in simplest radical form | အရိုးရှင်းဆုံး ရေဒီကယ်ဖြင့် ဖော်ပြခြင်း |
| expression | ဖော်ပြခြင်း |
| extend | ချဲ့ထွင်သည် |
| extend indefinitely | အတိအကျမရှိ ချဲ့ထွင်သည် |
| extend the number line | ကိန်းလိုင်းကို ချဲ့သည် |
| exterior angle | အပြင်ဒေါင့် |
| exterior angle of a triangle | တြိဂံတစ်ခု၏ အပြင်ထောင့် |
| exterior of an angle | ထောင့်တစ်ခု၏ အပြင် |
| exterior region of a circle | စက်ဝိုင်းတစ်ခု၏ အပြင်ဖက်နေရာ |
| exterior region | အပြင်ဖက်နေရာ |
| external bisector | ပြင်ပမှ အညီအမျှ ပိုင်းထားသော မျဉ်း |
| external point | အပြင်ဖက်အမှတ် |
| external segment of a secant | ဆီးကန့်တစ်ခု၏ ပြင်ပမှ ပိုင်းခြားမှု |
| external tangent | ပြင်ပတန်းဂျင့် |
| externally tangent circles | အပြင်ဖက်သို့ ဦးတည်နေသော တန်းဂျင့်ပါသည့် စက်ဝိုင်းများ |
| extract a root | ကိန်းရင်းတစ်ခုကို ဆုံးဖြတ်သည် |
| extraction of root | ကိန်းရင်းကို ဆုံးဖြတ်ခြင်း |
| extraneous root(s) | ညီမျှခြင်းတစ်ခုကို ဖြေရှင်းရာတွင် အခြားညီမျှခြင်း တစ်ခုတည်းတွင် သုံးသောကိန်းရင်း |
| extrapolation method | ဖန်ရှင်တစ်ခုကို ခန့်မှန်းခြင်း နည်းလမ်း |
| extreme and mean ratio | အင်တာဗယ် အကြီးအငယ် အချိုးနှင့် ညီအောင် ပိုင်းခြားထားသော ပိုင်းခြားသည့်လိုင်း |

extremes of a proportion

အချိုးတစ်ခု၏ ပထမဦးဆုံးနှင့် နောက်ဆုံးကိန်း

extremum

ဖန်ရှင်တစ်ခု၏ အများဆုံး (သို့) အနည်းဆုံး
တန်ဖိုး

F

| | |
|--------------------------|--|
| face | မျက်နှာပြင် |
| face of a polyhedron | ပေါ်လီဟိုက်ဒြွန် (ဗဟုဂံထုလုံး) မျက်နှာပြင် |
| factor | ဆခွဲကိန်း |
| factor a polynomial | ပေါ်လီနော့မီနယ်ကို ဆခွဲသည် |
| factor a trinomial | ထရီနိုမီနယ် (ကိန်းရှင်သုံးခုပါကိန်း) ကို ဆခွဲသည် |
| factor a number | ကိန်းတစ်ခုကို ဆခွဲသည် |
| factor completely | လုံးဝ ဆခွဲသည် |
| factor tree | မြွက်ဖော်ကိန်းများကို အကိုင်းအခက်ဂရပ်ဖြင့် ဖော်ပြခြင်း |
| factorial | ဆခွဲခြင်းနှင့်ဆိုင်သော |
| factorial notation | ဆခွဲကိန်းအမှတ်သင်္ကေတ |
| factorization | ဆခွဲခြင်း |
| factorization method | ဆခွဲခြင်းနည်း |
| Fahrenheit | ဖာရင်ဟိုက် |
| fair and unbiased object | သင့်တော်၍ ပြင်ပလွှမ်းမိုးမှု မပါသော ဝတ္ထု |
| false | မှားသော |
| favorable outcomes | သင့်တော်သော ရလဒ်များ |
| feet | ပေ |
| fence | အကာအကွယ် |
| few | အနည်းငယ် |
| Fibonacci sequence | ဖိုင်ဘွန်နာချီ၏ ဖြစ်စဉ် |

English - Burmese

| | |
|---------------------------------------|--|
| field | နယ်ပယ် |
| field theorem | နယ်ပယ်သီအိုရမ် |
| fifth | ပဉ္စမ၊ ငါးကြိမ်မြောက် |
| figure | ကိန်း၊ ပုံ |
| find | ရှာဖွေသည် |
| find the value of | တန်ဖိုးကို ရှာသည် |
| find the circumference of a circle | စက်ဝန်းတစ်ခု၏ အဝန်းအပိုင်းကို ရှာဖွေသည် |
| find the solution set | အကွရာညီမျှခြင်းစနစ်တစ်ခု၏ အဖြေအားလုံး ပါသည့် ဆက်ကို ရှာပါ |
| finish | ပြီးစီးအောင် လုပ်သည် |
| finite | တိကျသော |
| finite decimal | ဖိုင်နိတ်၏ ဒသမ |
| finite element | ဖိုင်နိတ်အပိုင်း |
| finite extension | တိကျသော ချဲ့ထွင်မှု |
| finite field | ဖိုင်နိတ်နယ်ပယ် |
| finite part | ဖိုင်နိတ်အပိုင်း |
| finite set | ဖိုင်နိတ်ဆက် (integer များဖြင့် ညွှန်ပြနိုင်သော elements အပိုင်းများပါသော set) |
| finite solution | ဖိုင်နိတ်အဖြေ |
| finiteness | တိကျမှုရှိခြင်း |
| first | ပထမ |
| first quartile | ပထမ ကွာတေးလ် (ကိန်းရှင်တစ်ခုထဲမှ တန်ဖိုး တစ်ခု) |
| first-degree equation | ပထမဒီဂရီ ညီမျှခြင်း |
| first-degree equation in one variable | ကိန်းရှင်တစ်ခုဖြင့် ဖော်ပြသော ပထမဒီဂရီ ညီမျှခြင်း |
| first-degree inequality | ပထမဒီဂရီ မညီမျှမှု |
| first-quadrant angle | ပထမစက်ဝိုင်းစိတ်ထောင့် |

| | |
|-------------------------|---|
| fixed line | ပုံသေလိုင်းကြောင်း |
| fixed point | ပုံသေအမှတ် |
| fixed value | ပုံသေတန်ဖိုး |
| flat angle | ထောင့်ပြား |
| flow chart | အစီအစဉ်များကို လိုင်းများဖြင့် ဖော်ပြထားသော ပုံပြဇယား |
| focus | ဆုံတာ |
| focus of a parabola | ပါရာဗိုလာမျဉ်းကွေး၏ ဆုံတာ |
| focus point | ဆုံချက်အမှတ် |
| foot | တစ်ပေ |
| forces | အားများ |
| form | ပုံစံ |
| formal proof | တရားဝင်သက်သေ |
| format | ပုံစံချသည် |
| formed by a transversal | ကန့်လန့်ဖြတ်မျဉ်းဖြင့် ဖွဲ့စည်းထားသော |
| formula | ဖော်မြူလာ (ပုံသေနည်း) |
| four-sided figure | မျက်နှာပြင် လေးခုပါ ပုံ |
| fourth | စတုတ္ထ |
| fourth-quadrant angle | စတုတ္ထစက်ဝိုင်းစိတ်ထောင့် |
| fraction | အပိုင်းကိန်း |
| fractional equation | အပိုင်းကိန်းညီမျှခြင်း |
| fractional exponent | အပိုင်းကိန်း အကိမ်ပိုနှင့် |
| fractional number | အပိုင်းကိန်းဂဏန်း |
| fractional radicand | အပိုင်းကိန်းပါ ရယ်ဒီကယ်အောက်ရှိ တန်ဖိုး |
| fractional part | အပိုင်းကိန်း အစိတ်အပိုင်း |
| fractionation | အပိုင်းကိန်းပြုခြင်း |
| frequency | ကြိမ်နှုန်း |

| | |
|----------------------------------|---|
| frequency curve | ကြိမ်နှုန်းပြ ဗျဉ်းကွေး |
| frequency diagram | ကြိမ်နှုန်းပြ ပုံ |
| frequency distribution | ကြိမ်နှုန်း ပျံ့နှံ့ခြင်း |
| frequency of a periodic function | ပုံမှန်ပြန်ဖြစ်သော ဖန်ရှင်၏ ကြိမ်နှုန်း |
| frequency polygon | ကြိမ်နှုန်းပြ ဗဟုဂံ |
| frequency table | ကြိမ်နှုန်းပြ ဇယား |
| function | ဖန်ရှင် |
| function notation | ဖန်ရှင် အမှတ်အသား |
| fundamental | အခြေခံကျသော |
| fundamental formula | အခြေခံကျသော ပုံသေနည်း |
| fundamental relationship | အခြေခံကျသော ဆက်စပ်ချက် |
| fundamental theorem | အခြေခံကျသော သီအိုရမ် |

G

| | |
|-------------------------------------|--|
| gallon | ဂါလံ |
| general associative property | ယေဘုယျ ဆက်စပ် ဂုဏ်သတ္တိ |
| general commutative property | မြောက်ရာတွင် အစီအစဉ်နှင့် မဆိုင်သော ယေဘု ယျ ဂုဏ်သတ္တိ |
| general expression | အထွေထွေဖော်ပြချက် |
| generalization | ယေဘုယျပြုခြင်း |
| geometric | ဂျီဩမေတြီနှင့်ဆိုင်သော |
| geometric construction | ဂျီဩမေတြီဆိုင်ရာ ဖွဲ့စည်းပုံ |
| geometric figure | ဂျီဩမေတြီပုံ |
| geometric relationships | ဂျီဩမေတြီဆက်စပ်ချက် |
| geometric statement | ဂျီဩမေတြီဖော်ပြချက် |
| geometry of a circle | စက်ဝိုင်းတစ်ခု၏ ဂျီဩမေတြီ |
| geometry | ပုံသဏ္ဍာန် (shape) နှင့် အရွယ်အစားတို့ကို အရည်အချင်းလိုက် လေ့လာမှုပညာ |
| gram | ဂရမ် |
| graph | ဂရပ်၊ သရုပ်ပြပုံ |
| graph the set | ဆက်ကို သရုပ်ပြသည် |
| graph a quadratic equation | နှစ်ထပ်ညီမျှခြင်းကို ဂရပ်ဖြင့် ဖော်ပြသည် |
| graph an equation | ညီမျှခြင်းတစ်ခုကို ဂရပ်ဆွဲသည် |
| graph an inequality | မညီမျှချေတစ်ခုကို ဂရပ်ဆွဲသည် |
| graph of an equation in 2 variables | ညီမျှခြင်းတစ်ခုကို ကိန်းရှင် နှစ်ခုဖြင့် ဖော်ပြသော ဂရပ် |
| graphic calculator | ဂရပ်ဖစ်ဂဏန်းတွက်စက် |

English - Burmese

| | |
|---------------------------------|--|
| graphic solution | ဂရပ်ဖစ်ဖြင့် အဖြေထုတ်ခြင်း |
| graphic (graphical) | ဂရပ်နှင့်ဆိုင်သော |
| graphical method | ဂရပ်ဆိုင်ရာနည်းလမ်း |
| graphically | ဂရပ်အားဖြင့် |
| greater than | ထက် ပို၍ ကြီးသော |
| greatest common factor | အကြီးဆုံးဘုံဆခွဲကိန်း |
| greatest common monomial factor | ကိန်းရှင်တစ်လုံးပါ အကြီးဆုံး ဘုံမြောက်ဖော်ကိန်း |
| greatest-integer function | အကြီးဆုံးကိန်းပြည့်ပါ ဖန်ရှင် |
| grid | မျဉ်းဖြောင့်လိုင်းများကို ကန့်လန့်ဖြတ်၍ စတုရန်းပုံ ဖော်ထားသော ပုံစံ (ထောင့်မှန်ကွက်) |
| group | အုပ်စု |
| group theorems | အုပ်စုသီအိုရမ် |
| groups with finite sets | နိတ်ဆက်များပါသော အုပ်စုများ |
| groups with infinite sets | မတိကျ ဆက်များ(အစုများ)ပါ အုပ်စုများ |

H

| | |
|------------------------|---|
| half | တဝက် |
| half hour | နာရီဝက် |
| half-dollar | တစ်ဒေါ်လာခွဲ |
| half-plane | ပြင်ညီတဝက် |
| half-turn about origin | အစမှတ်ကို ပတ်၍ တစ်ပတ်ဝက် လည်သည် |
| head (of a coin) | ငွေအကြွေတွင်ရှိ ခေါင်းပိုင်း |
| heading | ခေါင်းစည်း၊ ခေါင်းစဉ် |
| hectare | ဟက်တာ |
| height | အမြင့် |
| height of cone | ထုလုံးချွန်၏အမြင့် |
| height of cylinder | ထုလုံးရှည် (ဆလင်ဒါ) ၏ အမြင့် |
| heptagon | အနား (၇)ဖက်ရှိသော ဗဟုဂံ |
| hexagon | ဆဋ္ဌဂံ၊ အနား (၆)ဖက်ပါ ဗဟုဂံ |
| hexahedron | မျက်နှာပြင် (၆)ခုပါ ပေါ်လီဟိုက်ဒရွန် (ဗဟုဂံ ထုလုံး) |
| hidden conditional | မြှုပ်ထားသော အခြေအနေ |
| higher terms | အဆင့်မြင့်ကိန်း |
| highest common divisor | အမြင့်ဆုံးစားချေ |
| highest common factor | အမြင့်ဆုံးဘုံဆခွဲကိန်း |
| histogram | ကြိမ်နှုန်းပြန့်ချက်ကို အတုံးချောင်းပုံဂရပ် အဖြစ် ဖော်ပြခြင်း |
| homogeneous polynomial | ဒီဂရီအတိုင်းအတာ တူညီသော ဗဟုကိန်းရှင်များ |

| | |
|--------------------------|--|
| horizontal | ရေပြင်ညီဖြစ်သော |
| horizontal distance | ရေပြင်ညီအတိုင်း အကွာအဝေး |
| horizontal format | ရေပြင်ညီပုံစံ |
| horizontal line | ရေပြင်ညီလိုင်းကြောင်း |
| horizontal line symmetry | ရေပြင်ညီလိုက် အချိုးကျမှု |
| hour | နာရီ |
| hundreds | ရာပေါင်းများစွာ |
| hundreds (place value) | ၁၀၀ နှင့် ၉၉၉ ကြားရှိ ကိန်းများ |
| hundredth | အကြိမ်တစ်ရာမြောက် |
| hundredth (place value) | ရာကိန်း |
| hyperbola | ဟိုက်ပါဘိုလာမျဉ်းကွေး |
| hyperbolic functions | ဟိုက်ပါဘိုလာဖန်ရှင်များ |
| hypotenuse | ထောင့်မှန်ခံအနား |
| hypothesis | လက်တွေ့စမ်းသပ်ချက်ဖြင့် စစ်ဆေး၍ အချက် အလက်များကို မှန် မမှန် ယူဆမှု |
| hypothetical proposition | Hypothesis အပေါ် အခြေခံ၍ အမှားအမှန်ကို ဖော်ပြနိုင်သော စာကြောင်း |

I

| | |
|--------------------------|---|
| identical | ထပ်တူညီသော |
| identical quantities | ထပ်တူညီသော ပမာဏများ |
| identical relation | တူညီသော ဆက်စပ်ချက် |
| identical substitution | ထပ်တူ အစားထိုးခြင်း |
| identical transformation | ထပ်တူ အသွင်ပြောင်းခြင်း |
| identically vanishing | ထပ်တူညီစွာ ပြောက်ကွယ်သွားသော |
| identity | အခြားကိန်းနှင့်ပေါင်းရာတွင် ပြောင်းလဲမှု မဖြစ် သော ကိန်း (ဥပမာ - သုံည) |
| identity element | အမည်ဖော်ကိန်းဝင် |
| identity relation | အမည်ဖော်ဆက်စပ်ချက် |
| identity property | အမည်ဖော်ဂုဏ်သတ္တိ |
| identity symbol | အမည်ဖော်သင်္ကေတ |
| if and only if | ဖြစ်လျှင် နှင့် ဤသို့သာဖြစ်လျှင် |
| illustrate | ပုံဖြင့် ဖော်ပြသည် |
| image | ပုံရိပ်၊ မူလအမှတ် (သို့) ပုံနှင့် ဆက်စပ်သော အမှတ် (သို့) ပုံ |
| image point | အမှတ်တစ်ခု၏ တန်ဖိုးနှင့် ဆက်စပ်သော ဖန်ရှင် တစ်ခု၏ တန်ဖိုး |
| image set | ဖန်ရှင်တစ်ခုက ယူလိုက်သော တန်ဖိုးအစု |
| imaginary axis | စိတ်ကူးဖြင့် မှန်း၍ ဆွဲထားသော ဝန်ရိုး |
| imaginary circle | စိတ်ကူးဖြင့် မှန်း၍ ဆွဲထားသော စက်ဝိုင်း |
| imaginary component | ကိန်းယောင်ပါသော ဆက်၏ အပိုင်း |
| imaginary line | စိတ်ကူးဖြင့် မှန်း၍ ဆွဲထားသော လိုင်းကြောင်း |

| | |
|------------------------|---|
| imaginary number | ကိန်းယောင် |
| imaginary plane | စိတ်ကူးဖြင့် ဆွဲထားသော ပြင်ညီ |
| imaginary point | စိတ်ကူးဖြင့် မှန်းဆထားသော အမှတ် |
| imaginary root | စိတ်ကူးဖြင့် မှန်းဆကိန်းရင်း |
| imaginary unit | စိတ်ကူးဖြင့် မှန်းဆယူနစ် |
| implication | ကျိုးကြောင်းဆီလျော်စွာ ရည်ညွှန်းမှု |
| imply | ကျိုးကြောင်းဆီလျော်စွာ ရည်ညွှန်းသည် |
| impossible | မဖြစ်နိုင်သော |
| impossible case | မဖြစ်နိုင်သော အခြေအနေ |
| impossible event | မဖြစ်နိုင်သော ဖြစ်ရပ် |
| improper | မကိုက်ညီသော၊ ပုံမမှန်သော |
| improper fraction | ပိုင်းဝေသည် ပိုင်းခြေထက်ကြီးသော အပိုင်းကိန်း |
| incenter | သတ်မှတ်ထားသော တြိဂံအတွင်းရှိ စက်ဝိုင်းဗဟို |
| inch | လက်မ (အလျားအတိုင်းအတာယူနစ်) |
| incircle | တြိဂံအတွင်းရှိ စက်ဝိုင်း |
| inclination | စောင်းနေသော ထောင့် |
| inclined plane | စောင်းနေသော ပြင်ညီ |
| include | အတွင်းတွင် ပါဝင်သည် (set တစ်ခုကို အခြား set တစ်ခု၏ အစိတ်အပိုင်းဖြစ်အောင် လုပ်သည်) |
| included angle | ဖြတ်သွားသော မျဉ်းပြောင်းနှစ်ခုအကြား ဖြစ်ပေါ်နေသော ထောင့် |
| included side | မျဉ်းပြောင်းနှစ်ခုအကြားတွင် ဖွဲ့စည်းဖြစ်ပေါ်နေသော အနား |
| inclusion | ဆက်နှစ်ခုအကြားရှိ ပါဝင်မှု ဆက်စပ်ချက် |
| incommensurable | တူညီသော အတိုင်းအတာဖြင့် ဖော်ပြ၍ မရနိုင်သော |
| incommensurable number | တူညီသော အတိုင်းအတာဖြင့် ဖော်ပြ၍ မရနိုင်သော ကိန်း |

| | |
|-------------------------------|---|
| incomparability | နှိုင်းယှဉ်မရမှု |
| incomparable | နှိုင်းယှဉ်၍ မရနိုင်သော |
| incomplete quadratic equation | မပြည့်စုံသော နှစ်ထပ်ညီမျှခြင်း |
| incompleteness | မပြည့်စုံမှု |
| inconsistency | မကိုက်ညီမှု |
| inconsistent | မကိုက်ညီသော၊ မညီညွတ်သော |
| inconsistent equations | နှိုင်းယှဉ်၍ မရသော ညီမျှခြင်း |
| incorrect | မမှန်ကန်သော |
| increase | တိုးပွားသည် |
| increasing function | တိုးမြှင့်ဖန်ရှင် |
| increasing sequence | တိုးမြှင့်အစဉ် |
| increasing series | တိုးမြှင့်အစဉ်အဆက် |
| increment | ကိန်းရှင်တစ်ခု (သို့) ဖန်ရှင်တစ်ခု၏ တန်ဖိုးတွင် တိကျ၍ ပမာဏသေးငယ်စွာ ပြောင်းလဲမှု |
| indefinite form | မတိကျသော ပုံစံ |
| indefinite equation | မတိကျသော ညီမျှခြင်း |
| indefinitely | မတိကျစွာ |
| independence | လွတ်လပ်မှု |
| independent | လွတ်လပ်သော |
| independent event | လွတ်လပ်သော ဖြစ်ရပ်၊ သီးခြားဖြစ်ရပ် |
| independent trial | ကိန်းရှင်တန်ဖိုးတစ်ခုသည် အခြားကိန်းရှင်တန်ဖိုးပေါ် အကျိုးသက်ရောက်မှု မရှိသော စမ်းသပ်မှု |
| independent variable | လွတ်လပ်သော ကိန်းရှင် |
| indeterminate coefficient | ပမာဏ တန်ဖိုး မတိကျသော မြောက်ဖော်ကိန်း |
| indeterminate form | အဓိပ္ပာယ်မသတ်မှတ်ထားသော ပုံစံ |
| index | အညွှန်း |
| index of a radical | ရေဒီကယ်တစ်ခု၏ အညွှန်း |

| | |
|------------------------------------|---|
| indicated root | အညွှန်းပြု(တ်) |
| indirect demonstration | သွယ်ဝိုက်သောနည်းဖြင့် သရုပ်ပြခြင်း |
| indirect measurement | သွယ်ဝိုက်သောနည်းဖြင့် တိုင်းတာချက် |
| indirect proof | သွယ်ဝိုက်သောနည်းဖြင့် သက်သေပြချက် |
| individual | တစ်ဦးတစ်ယောက်၊ တစ်ခုချင်းဖြစ်သော |
| indivisible | စား၍ မရနိုင်သော၊ ပိုင်းခြား၍ မရသော |
| induction | ကြောင်းကျိုးဖြစ်စဉ်ကို အခြေခံ၍ တွက်ယူခြင်း |
| induction by simple enumeration | သာမန် ရေတွက်နည်းအားဖြင့် ကြောင်းကျိုးဖြစ်စဉ်ကို အခြေခံ၍ တွက်ချက်ခြင်း |
| inductive | ကြောင်းကျိုးဖြစ်စဉ်ကို အခြေခံ၍ တွက်ယူခြင်းနှင့် ဆိုင်သော |
| inductive reasoning | ခြံငုံသုံးသပ်တွေးခေါ်နည်း |
| inequality | မညီမျှမှု၊ မညီမျှခြေ |
| inequality containing one variable | ကိန်းရှင်တစ်ခုပါသော မညီမျှချက် |
| inequality involving fractions | အပိုင်းကိန်းပါ မညီမျှခြေ |
| inequality symbols | မညီမျှခြေ သင်္ကေတ |
| infer | ရည်ညွှန်းသည် |
| inference | ရည်ညွှန်းချက် |
| inference of immediate | စကေးပလွင်တစ်ခုမှ သုံးသပ်ချက်ဆွဲ၍ ရသော အခြေအတင်ပုံစံတစ်မျိုး |
| infinite | အတိအကျမရှိသော |
| infinite decimal | အတိအကျမရှိသော ဒသမ |
| infinite set | တန်ဖိုးအတိအကျမရှိသော ကိန်းအပိုင်းများပါသည့် ဆက် |
| infinitely great | အဆုံးအစမရှိစွာ ကြီးမားသော |
| infinitely increasing | အတိုင်းအဆမရှိ တိုးပွားခြင်း |
| infinitely many | အတိုင်းအဆမရှိစွာ များပြားသော |
| infinity | အဆုံးအစ အတိုင်းမဆ မရှိခြင်း |

| | |
|--------------------------|--|
| inhomogeneous | ပြောင်းလဲနိုင်မှု၊ ပုံသေမဖြစ်မှု |
| initial | အစပိုင်း |
| initial column | အစပိုင်း ကော်လံ |
| initial condition | အစပိုင်း အခြေအနေ |
| initial data | အစပိုင်း အချက်အလက်များ |
| initial ray | အစဦးလိုင်းကြောင်း |
| initial row | အစပိုင်း အတန်း |
| initial segment | အစဦး မျဉ်းပြတ်အပိုင်း |
| initial side of an angle | ထောင့်တစ်ခု၏ အစဦးအနား |
| initial solution | အစဦး အဖြေ |
| initial term | မူလ အခေါ်အဝေါ် |
| initial value | မူလ တန်ဖိုး |
| inner center | အတွင်းဖက်ရှိ ဗဟို |
| inner point | အတွင်းဖက်ရှိ အမှတ် |
| input | ထည့်သွင်းပေးလိုက်သော အချက်အလက် |
| inscribe | အတွင်းတွင် ထွင်းသည် |
| inscribed | ပုံတစ်ခုထဲတွင် အခြားပုံတစ်ခု ဆွဲထားသော |
| inscribed angle | ပုံတစ်ခုထဲတွင် ဆွဲထားသော ထောင့် |
| inscribed circle | တြိဂံအတွင်းရှိ စက်ဝိုင်း |
| inscribed figure | ပုံတစ်ခုထဲတွင် ဆွဲထားသော ပုံဝတ္ထု/ပုံသဏ္ဍာန် |
| inscribed polygon | ပုံတစ်ခုထဲတွင် ဆွဲထားသော ဗဟိုဂံ |
| inscribed sphere | ပုံတစ်ခုထဲတွင် ဆွဲထားသော စက်လုံး |
| inseparable | ပိုင်းခြား၍ မရသော |
| insert | ထည့်သွင်းသည် |
| instead of | အစား |
| instruction | ညွှန်ကြားချက် |
| integer | ကိန်းပြည့် |

| | |
|----------------------------------|--|
| integral | ကိန်းပြည့်ဝေါဟာရအဖြစ် ဖော်ပြနိုင်သော |
| integral factor | အင်တီဂရယ် ဆခွဲကိန်း |
| integral part | အင်တီဂရယ် အပိုင်း |
| integral point | အင်တီဂရယ် အမှတ် |
| integral power | အင်တီဂရယ် ပါဝါ |
| integral value | အင်တီဂရယ် တန်ဖိုး |
| integrated mathematics | ပေါင်းစည်းသင်ချာ |
| intermediate value | အလယ်အလတ် တန်ဖိုး |
| intercept | မျဉ်း သို့မဟုတ် မျဉ်းကွေးဖြတ်ရာ အမှတ် |
| intercept of a plane | ပြင်ညီတစ်ခု၏ မျဉ်းဖြတ်အမှတ် |
| intercepted arc | မျဉ်းတစ်ခုဖြတ်သွားသော မျဉ်းခုံး |
| interchange | အပြန်အလှန် လဲလှယ်သည် |
| interest compounded annually | နှစ်စဉ် တိုးရင်းပေါ် ပေးသော အတိုး |
| interest compounded continuously | အဆက်မပြတ် တိုးရင်းပေါ် ပေးသော အတိုး |
| interest compounded quarterly | လေးလတစ်ကြိမ် တိုးရင်းပေါ်ပေးသော အတိုး |
| interest compounded semiannually | နှစ်ဝက်တစ်ကြိမ် တိုးရင်းပေါ်ပေးသော အတိုး |
| interface | ကွန်ပျူတာနှင့် အခြားအစိတ်အပိုင်းများ အပြန် အလှန် ဆက်သွယ် လုပ်ဆောင်မှု |
| interior angle | အတွင်းထောင့် |
| interior angle of a triangle | တြိဂံတစ်ခု၏ အတွင်းထောင့် |
| interior of an angle | ထောင့်တစ်ခု၏ အတွင်း |
| interior point | အတွင်းအမှတ် |
| interior region | အတွင်းဖက်အပိုင်း |
| interior region of a circle | စက်ဝိုင်းတစ်ခု၏ အတွင်းဖက်အပိုင်း |
| internal bisector | အတွင်းမှ အညီအမျှ ပိုင်းခြားသည့် မျဉ်း |
| internal division | အတွင်းမှ ပိုင်းခြားခြင်း |
| internal tangent | အတွင်းတန်းဂျင့် |